

မြူ I က၊ <pyu> ①伸出，露头： ပြတင်းပေါက်မှခေါင်းကို ~ ချ်ကြည့်သည်။ ②出来，出现： နေ ~ သည်။ ③超出 ④(鹿等小动物)鸣叫： ခရယ်က ~ သည်။ 鹿鸣。 II န၊ <pyu> 骠族

မြူတင်း န၊ <pyu din:/b-din:> = ပြတင်း
မြူတစ်မြူတစ် က၊ <pyu tit pyu tit> 一伸一伸地，反复伸出多次： လျှာကလေး ~ နှင့်။ 舌头一伸一伸的。 / ကား ပြတင်းပေါက်မှ ~ နှင့်ကြည့်သည်။ 从汽车窗口不时地向外探头张望。

မြူထွတ် က၊ <pyu htwet> 露出头： နေသည်အရှေ့လောကမှ ~ လာသည်။ 太阳从东方露出头来。

မြူပြတင်း န၊ <pyu b-din:> (古) 窗户

မြူ I န၊ <pyu:> (眼睛) 圆而过大： မျက်စိ ~ သောမိန်းကလေး 大圆眼睛的姑娘 II က၊ <pyu:> ①瞪(眼)： မျက်စိ ~ ချ်ကြည့်သည်။ 瞪眼看。 ②成双： နှစ်လုံး ~ သေနတ် 双筒枪 / သစ်သီးနှစ်လုံး ~ သီးသည်။ 结成双的果实。 III န၊ <byu:> 【植】 = ငြူးပင် IV မ၊ <pyu:> 一对，一双： တ ~ နှစ် ~ 一对二对

မြူးကလာပျာကလာ က၊ <pyu: g-la pya g-la> = မြူးကလူးပျာကလာ

မြူးကလာပျာကလဲ့ က၊ <pyu: g-la pya g-le'> = မြူးကလူးပျာကလာ

မြူးကလူးပျာကလာ က၊ <pyu: g-lu: pya g-la> 惊慌失措

မြူးကလဲဆန်ပြာ က၊ <pyu: g-le: hsan pya> 大惊失色

မြူးကျယ် က၊ <pyu: kye> 眼睁大，瞪大眼： သူ့မျက်လုံးများ မှာအံ့အားသင့်ကာ ~ သွား၏။ 他很惊奇眼睛瞪得大大的。

မြူးကြောင် က၊ <pyu: kyaun> (惊得) 目瞪口呆

မြူးကြောင်ကြောင် က၊ <pyu: kyaun gyaun> 目瞪口呆地

မြူးတီးမြူးကြောင် က၊ <pyu: di: pyu: gyaun> = မြူးတူးကြောင်တောင်

မြူးတူးကြောင်တောင် က၊ <pyu: du: kyaun daun> 目瞪口呆，惊慌： သူ့အနားကပ်ပြီးသေနတ်နှင့်ချိန်ရွယ်ထားသဖြင့် ~ ဖြစ်သွား၏။ 走到他跟前用枪瞄准，把他吓得目瞪口呆。 / လမ်းမကြီးကို ~ နဲ့ဖြတ်ကူးတယ်။ 惊慌地穿过马路。

မြူးတူးပျာတာ က၊ <pyu: du: pya da> 惊慌失措，惊恐不安

မြူးတူးပျာပျာ က၊ <pyu: du: pya bya> = မြူးတူးပျာတာ

မြူးတူးမြူတဲ က၊ <pyu: du: pye: de:> 瞪着大眼地，目瞪口呆： မော်တော်ကားကိုတွေ့ရသောအခါမျောက်ကလေးသည် ~ ဖြစ်သွားသည်။ 看见汽车，猴子眼睛瞪得大大的。

မြူးတူးပြောင်တောင် က၊ <pyu: du: pyaun daun> = မြူးတူးကြောင်တောင်

မြူးထွက် က၊ <pyu: htwet> (眼睛) 凸出

မြူးမြူးကြောင်ကြောင် က၊ <pyu: byu: khyan gyaun> 惊呆，惊慌失措： ရွှေကရန်ပွဲကို ~ လှမ်းကြည့်ကြသည်။ 惊恐地看着前面出现的打架的场面。

မြူးမြူးပျာပျာ က၊ <pyu: byu: pya bya> 惊慌，惶惶不安： ထိုသို့ပြောလိုက်လျှင်သူက ~ ဖြစ်သွားသည်။ 这么一说，他就变得惊慌失措了。

မြူးမြူးမြဲမြဲ က၊ <pyu: byu: pye: bye:> 惊慌，惶恐，瞪大眼地： ထိုအချိန်ကျမှအဖိုးကြီးအဖွားကြီးတို့ကို ~ နှင့်ခေါ်သွားသည်။ 到那时，才惶恐地把老头老太婆叫走了。

မြူးရူး န၊ <pyu: y-yu:> 瞪圆眼的

ပြေ I န၊ <pyei> = ပြည် (诗) 的读音 (诗中用)： ခါဒို့ ~ ခါဒို့ပြေ။ 这是我们的祖国，这是我们的土地。 II က၊ <pyei> ①消除，平息： အမျက် ~ သွားသည်။ 息怒了。 / အဆိပ် ~ ဆေး 解毒药 / အမူး ~ ပြို။ 酒醒了。 / အပန်း ~ ပြို။ 解乏了。 ②松开，散，松： မိနပ်ကြိုး ~ သွားသည်။ 鞋带松开了。 / ဝါးအစည်း ~ သွားသည်။ 竹捆散开了。 / ဆံထုံး ~ သည်။ 发髻松开了。 ③完结，了结： အခွန်တော် ~ ပြို။ 税已纳完。 / အကြေး ~ ပြို။ 债已还清。 ④(路等)平坦，顺利： လမ်းက ~ နေတော့စက်ဘီးစီးရတာမပင်ပန်းပါဘူး။ 道路平坦，骑自行车不累。 / အဆင်းအတက် ~ သည်။ 上下都很顺利。 III န၊ <pyei> ①呈斜坡状： ဆံပင်ညှပ်တာ ~ တယ်။ 头理得好。 ②(色彩)柔和，谐调： အင်္ကျီအရောင်နဲ့ ပုဆိုးအရောင်အင်မတန် ~ တယ်။ 上衣和筒裙颜色很谐调。 / အရောင် ~ သည်။ 颜色柔和。 ③文雅： စကားပြောတော်တော် ~ တဲ့ဆရာပဲ။ 说话很文雅的老师。

ပြေကံ က၊ <pyei kon> (罕) 圆满，完满

ပြေကန် က၊ <pyei kon> (消除) 干净，净尽： ရန်အန္တရာယ်ဟူသမျှကို ~ အောင်ရှင်းလင်းပစ်၏။ 把一切敌人消灭干净。

ပြေကျေ က၊ <pyei kyei> (任务) 完成，(账) 还清： အကြေး ~ သည်။ 债务已清。

ပြေကြီး န၊ <pyei gyi:> = ပြည်ကြီး

ပြေချော က၊ <pyei khyaw:> ①平坦，顺利： ကိစ္စ ~ သည်။ 事情顺利。 ②流利，通畅，通顺： စကားပြောတာ ~ တယ်။ 说话很流利。 / စာရေးရာမှာလဲ ~ တယ်။ 文章写得通顺。

ပြေငြိမ်း က၊ <pyei nyein:> 得到解决，平息： အငြင်းပွားမှု ~ သွားပြီ။ 争端得到解决。 / စစ် ~ ရေးစာချုပ် 停战协定

ပြေစာ န၊ <pyei za> 【商】收据，收条

ပြေစာလက်ခံ န၊ <pyei za let khan> 【商】存根

ပြေစာလက်မှတ် န၊ <pyei za let hmat> 【商】收据

ပြေညီ က၊ <pyei nyi> 平坦，平整： မြေကို ~ အောင်ညှိထားသည်။ 平整了土地。 / ကျောက်တုံးများကိုစီထားသည်မှာ ~ လှသည်။ 把石头铺得很平整。

ပြေညံ့ က၊ <pyei nyan> 优雅，优美

ပြေဖျောက် က၊ <pyei byaut> 消失，消逝： ခေါသ ~ သွား